

နေအဖွဲ့အစည်း



နေအဖွဲ့အစည်းသည် DAI ဥရောပနှင့် KPMG တို့၏ စီမံခန့်ခွဲမှုဖြင့် ယူကေနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) မှ စတာလင်ပေါင် (၂၅)သန်း ထောက်ပံ့မှုရရှိထားသော ဆန်းသစ်တီထွင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တစ်ခု ဖြစ်ပါသည်။

နေအစီအစဉ်ကို မေ ၂၀၁၆ မှ ဒီဇင်ဘာ ၂၀၂၀ အထိ ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရ၊ စီးပွားရေးအသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များကို ရန်ပုံငွေနှင့် နည်းပညာဆိုင်ရာအကူအညီပေးအပ်၍ အများပိုင် အကျိုးခံစားခွင့်ရှိပြီး တာဝန်ခံယူမှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် ပံ့ပိုးပေးလျက်ရှိပါသည်။

အဓိကရလဒ်များ



ပဋိပက္ခသက်ရောက်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူဦးရေ ၅၉ ၅၉၃ ဦးအပါအဝင် ၁၂၁ ၄၁၄ ဦးခန့် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း၊ ဝင်ငွေ သို့မဟုတ် အလုပ်အကိုင် ခံစားခွင့် ရရှိရန် ပံ့ပိုးပေးခဲ့သည်။



ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အမျိုးသမီး ၁၇၀ ၃၈၅ အပါအဝင် လူဦးရေ ၂၁၂ ၃၆၈ ဦးခန့် ပိုမိုလက်လှမ်းမီ ရရှိနေသည်။



နေအဖွဲ့အစည်းသည် လူဦးရေ ၃၈ ၉၈၅ ခန့်အတွက် သင်တန်းများ ပံ့ပိုးပေးထားပါသည်။

အများပိုင် အကျိုးခံစားခွင့်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လူမှုစီးပွား အခက်အခဲများ ရင်ဆိုင်ရလေ့ရှိသည့် ဝင်ငွေနည်း ပြည်သူများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် ပဋိပက္ခ သက်ရောက်သည့် ဒေသများတွင် နေထိုင်ကြသူများအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများက လူတိုင်းအတွက် အကျိုးခံစားခွင့်ရရှိစေကြောင်း သေချာစေပါသည်။

နေအဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ

နေအဖွဲ့အစည်းက စိုက်ပျိုးစီးပွားရေးလုပ်ငန်း၊ အထည်အလိပ်နှင့် ငွေကြေးဝန်ဆောင်မှုများဟူသော အဓိကအခန်းကဏ္ဍ သုံးရပ်တွင် အများပိုင် အကျိုးခံစားခွင့်ရှိသော စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့် အမြတ်အစွန်းမရှာသောအဖွဲ့အစည်းများကို ထောက်ပံ့မှု (၁၇)ခု ပေးအပ်ထားပါသည်။ အဆိုပါ ငွေကြေးထောက်ပံ့မှု စီမံကိန်းများမှာ-

The Leprosy Mission Myanmar သည် ရန်ကုန်၊ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေထိုင်သော မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးလျက် ရှိပါသည်။ ဤစီမံကိန်းမှ တစ်ဆင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ပေးအပ်ပြီး မသန်စွမ်းသူများအနေနှင့် ကိုယ်ပိုင်လုပ်ငန်း ဖွင့်လှစ်နိုင်ရန် မတည်ငွေ ထောက်ပံ့ပေးပါသည်။

The Myanmar Institute for Integrated Development သည် ရှမ်းပြည်နယ်တွင် ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်များ (GAP) ကို မိတ်ဆက်ပေးခြင်းဖြင့် တောင်သူငယ်များအတွက် ဈေးကွက်အခွင့်အလမ်း ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက် ရှိပါသည်။ GAP လက်မှတ်ရ ထုတ်ကုန်များက ဈေးကောင်းပိုရသဖြင့် တောင်သူများ၏ ဝင်ငွေကို ပိုတိုး စေပါသည်။

Myanmar Artisans သည် 'ရိုးရာချည်မျှင်နှင့် အထည်အလိပ်များ အတွက် ကဏ္ဍတစ်ခုဖော်ဆောင်ခြင်း' စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအနေဖြင့် မြန်မာ့ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒီဇိုင်းနှင့် ထုတ်လုပ်မှုတို့ အဆင့်မြှင့်ခြင်းနှင့် အထည်အလိပ်ကဏ္ဍ သီးသန့်အတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၂၀ ဘီလီယံရှိသော ကမ္ဘာ့လက်မှုပညာဈေးကွက်သို့ ရိုးရာအထည်ထုတ်ကုန်များကို ဝင်ရောက်စေရန် ဆောင်ရွက်လျက် ရှိပါသည်။

Snacks Mandalay ကုမ္ပဏီသည် အာမခံပရိမီယံ ဈေးကွက်နှုန်းထားဖြင့် ဒေသခံတောင်သူများထံမှ ငရုတ်စိုများကို တိုက်ရိုက်ဝယ်ယူသည့် အများပိုင်အကျိုးခံစားခွင့်ရှိသောစီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ ၎င်းက တောင်သူများအား သီးနှံအရည်အသွေး၊ ပိုးမွှားရောဂါထိန်းချုပ်ရေးနှင့် သီးနှံ ရိတ်သိမ်းနည်းလမ်းများ အပါအဝင် စိုက်ပျိုးရေးနည်းစနစ်များအကြောင်း သင်တန်းနှင့် လမ်းညွှန်မှုများလည်း ပို့ချပေးလျက် ရှိပါသည်။

စီမံကိန်း၏ အကျိုးသက်ရောက်မှုများ

ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာခြင်း- ခနအဖွဲ့အစည်း၏ နည်းပညာပံ့ပိုးမှုနှင့်အတူ ICCO၊ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (NAG) တို့နှင့် ပူးတွဲဆောင်ရွက်လျက် ဧရာဝတီတောင်သူ လယ်သမားများ ဖွံ့ဖြိုးရေးဘဏ် (A Bank) က ၂၀၁၉ ခုနှစ်အစောပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်သူများ ဖွံ့ဖြိုးရေးအဖွဲ့ (RFDA) အောက်ရှိ ရွာပေါင်း ၆၀ မှ တောင်သူပေါင်း ၃၄၅၅ ဦးအတွက် ပထမဆုံး ငွေကြေးဝန်ဆောင်မှု အစီအစဉ်ကို စတင်ခဲ့ပါသည်။ တောင်သူများကို အာမခံ မလိုသည့်ချေးငွေ စုစုပေါင်း ၉၄၅ ၉၄၅ ၆၇၂ ကျပ် (၄၉၁ ၈၈၂ စတာလင်ပေါင်) ပေးအပ်ခဲ့ပါသည်။

အများပါဝင် အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်း (IB)ကို မြှင့်တင်ပေးခြင်း- ခနအဖွဲ့အစည်းသည် IB/ လူမှုရေးကောင်းကျိုး သက်ရောက်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်အဖွဲ့ကို စတင်တည်ထောင်ခြင်း အပါအဝင် အများပါဝင် အကျိုးခံစား ခွင့်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာအကူအညီများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်နိုဝင်ဘာတွင် ခနအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအသင်း (MYEA) တို့ ပူးပေါင်းပြီး အများ ပါဝင်အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်းများ ပြိုင်ပွဲကို A Bank မှ ဆုကြေးငွေပံ့ပိုးမှုဖြင့် စီစဉ်ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲက အများပါဝင် အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်းများ၏ အလားအလာကို မြှင့်တင်ပေးပြီး လူမှုရေး အကျိုးသက်ရောက်မှုများ သိသာထင်ရှားစွာ ဖန်တီးပေးနေသည့် လုပ်ငန်းကြီးများ၏ ပိုမိုကောင်းမွန်လာစေပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပိုမိုချောမွေ့စေခြင်း- ၂၀၁၉ ခုနှစ် မတ်လတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်

ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ချင်းပြည်နယ် အစိုးရတို့နှင့်လက်တွဲ ဆောင်ရွက်၍ ခနအဖွဲ့အစည်းသည် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများကို မြှင့်တင်ပေးခဲ့ပါသည်။ Invest Myanmar Summit နှင့် Euromoney Global Investment ဖိုရမ် အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအနားကြီးများတွင် နိုင်ငံတကာ ကုန်သွယ်ရေးမူပိုင်ခွင့် (ITC) နှင့်အတူ ခနအဖွဲ့အစည်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ပံ့ပိုးမှုများလည်း ပေးအပ်ခဲ့ပါသည်။

စီးပွားရေးဝန်းကျင် ပြန်လည်ဖော်ဆောင်ရေးတွင် ပံ့ပိုးပေးခြင်း- မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း (MBEI) ၂၀၁၉ အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့်များအထိ နိုင်ငံအနှံ့ ဖြန့်ဝေပေးခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ကောက်ယူထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးစစ်တမ်းတစ်ခုဖြစ်ပါသည်။ MBEI က စီးပွားရေးအုပ်ချုပ်မှုကဏ္ဍ တိုးတက်စေရန် ဒေသန္တရနှင့် နိုင်ငံအဆင့် အုပ်ချုပ်သူများအတွက် လမ်းကြောင်းဖော်ဆောင်ပေးပါသည်။

ခနအဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်း အကောက်ခွန်ကုန်လှောင်ရုံ အကောင်အထည်ဖော် အစီအစဉ်ကို ဆောင်ရွက်လျက် ရှိပါသည်။ ယင်းအစီအစဉ်က အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ မူဝါဒနှင့် နည်းဥပဒေဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ၏ စွမ်းဆောင်နိုင်ရည် မြှင့်တင်ခြင်းနှင့် ၎င်းတို့အချင်းချင်း အပြန်အလှန်ဆွေးနွေးမှုများမှတစ်ဆင့် ပိုမိုခိုင်မာသော ချိတ်ဆက် ဆောင်ရွက်မှုရရှိအောင် ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။


သုတေသနလေ့လာမှုများ

ခနအဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်း အများပါဝင် အကျိုးခံစားခွင့်ရှိသော စီးပွားရေးကဏ္ဍဖွံ့ဖြိုးမှုအတွက် သုတေသနလေ့လာမှုများ ပြုလုပ်လျက် ရှိပါသည်။ အဓိက ပြုစုထားသည့် သုတေသနစာတမ်းများမှာ

ကချင်ပြည်နယ်ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အသိုက်အဝန်း - ပုဂ္ဂလိကကဏ္ဍ အခြေအနေ ခြုံငုံသုံးသပ်ချက်



မြန်မာ့အထည်အလိပ် လုပ်ငန်း- တန်ဖိုးကွင်းဆက်ပြောင်းလဲမှုကို ဆန်းစစ်လေ့လာချက်



ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး လက်စွဲစာအုပ်



မြန်မာနိုင်ငံအတွင်း အများနှင့် အကျိုးဝင်သော စီးပွားရေးလုပ်ငန်းများ- လူမှုရေးဆိုင်ရာကောင်းကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေရေး ထောက်ပံ့မည့် အစီအစဉ်

